

ဗူးချောင် က၊ <du: khyau> ①腿脚无力 ②因沉溺于女色而虚弱无力

ဗူးဂုံညင်း န၊ <du: gon nyin> 【解】腓骨

ဗူးဆစ် န၊ <du: zit> 【解】膝关节

ဗူးဆစ်ကွေး န၊ <du: zit kwei> 【解】膝关节

ဗူးညွတ် က၊ <du: nyut> 屈膝

ဗူးတိုက် န၊ <du: dait> ①拴在牛车轭外侧木栓上的带穗饰物 ②(高度)齐膝 ③井台

ဗူးတိုက်ဆွေးနွေး က၊ <du: dait swei: nwei> 亲切坦率地交谈, 促膝交谈: သုံးဦးသားတို့သည် ~ ကြသည်။ 三个人促膝交谈。

ဗူးတင်ပေါင်တင် က၊ <du: din paun din> 打得火热: ~ ဆက်ဆံကြသည်။ 打得火热。 / ~ နေတာမျိုးတော့ငါမကြိုက်ဘူး။ 我不喜欢打得火热。

ဗူးတိုင် န၊ <du: dain> 地界桩

ဗူးတုန် က၊ <du: ton> 腿打颤, 发抖, 害怕: မြေကိုမြင်ရတာနဲ့ ~ နေတော့တယ်။ 一看到蛇, 腿就发抖了。

ဗူးတုပ် က၊ <du: tout> 弯腿(坐), 跪坐: မိန်းမများသည် ~ ပြီးထိုင်လေ့ရှိသည်။ 缅甸妇女们习惯于跪坐。

ဗူးထောက် က၊ <du: htaut> ①跪下 ②投降, 屈服: ရန်သူ့ဘေးလုံး ~ အညှံခံကြရတော့တာပဲ။ 敌人不得不全部屈服投降。

ဗူးထောင်ပေါင်ကား က၊ <du: daun paun ga> 坐相不雅观: ကျုံ့ကျုံ့ထိုင်ပါ။ ~ မနေနှင့်။ 坐得端正些, 别叉开两腿坐。

ဗူးနေရာဗူးတော်နေရာတော် က၊ <du: nei ya du: taw nei ya law> 按照不同地位等级(原指上朝时官员们按其等级安排的固定位置); 按照不同情况处置

ဗူးနှုန် က၊ <du: hnan'> 抖动二郎腿, (喻)悠然自得, 得意

ဗူးပုဆစ် န၊ <du: p-hsit> = ဗူးဆစ်

ဗူးပေါ်ပေါင်ပေါ် က၊ <du: baw paun baw> 露着大腿

ဗူးပိတ် န၊ <du: beit> (凉台、桥、楼顶平台的)栏杆, 矮围墙

ဗူးပန်းတိုက် က၊ <du: bon: tait> ①(缅甸式拳击)暗地用膝盖顶 ②(喻)暗算

ဗူးပျံတိုက် က၊ <du: byan tait> (缅甸式拳击)跳起来用膝盖顶


ဗူးမနာသမီး န၊ <du: m-na th-mi> 养女

ဗူးမနာသား န၊ <du: m-na tha> 养子

ဗူးမုန့် န၊ <du: mon'> 一种条状面包干

ဗူးရိုး န၊ <du: yo> 【解】膝盖骨, 腓骨


ဗူးရင်း န၊ <du: yin> 【植】榴莲 Durio Zibethinus (Civet-Cat Fruit, or Durian), ~ ယို 蜜饯榴莲, 榴莲果脯 / ထောပတ် ~ 奶油榴莲 / ~ သီး: 【植】榴莲果(见附图)



ဗူးရင်းသီး

ဗူးရင်းကြော န၊ <du: yin: aw: za> 【植】刺果番荔枝 Annona Muricata, Linn (sour-sop)

ဗူးလေး န၊ <du: lei> 弩(见附图)



ဗူးလေး

ဗူးလုံး န၊ <du: lon> 缅甸编鼓中从左侧最大的鼓算起第六只鼓名

ဗူးလမ်း န၊ <du: lan> 捷径, 近路

ဗူးဝါး န၊ <du: wa> 克钦族的土司

ဒေဆီ န၊ <dei hsi> [英 daisy] 【植】雏菊

ဒေလီယာ န၊ <dei li ya> [英 dahlia] 大丽花 Dahlia Variabilis

ဒေဝ န၊ <dei wa> [巴]神, 天神, 提婆: ~ လောက 神国, 仙界

ဒေဝတာ န၊ <dei w-ta> [巴]神仙

ဒေဝတာနတ်ထင်းဗူး န၊ <dei w-ta nat htin: yu> 【植】雪松 Cedrus Deodara; Pinus Deodara Deodar Pine Himalayan cedar

ဒေဝဒတ် န၊ <dei w-dat> ①【佛】提婆达多(释迦牟尼叔父斛饭王之子) ②(喻)专门干坏事的人

ဒေဝဓမ္မ န၊ <dei wa' d-ma> [巴]伦理道德, 社会道德, 廉耻

ဒေဝနာဂရီ န၊ <dei wa' na g-ri> 梵文和印地文用的文字, 天城体

ဒေဝါ န၊ <dei wa> = ဒေဝ

ဒေဝါလီ န၊ <dei wa li> [印]印度人的点灯节

ဒေဝါလီခံ က၊ <dei wa li khan> 破产: လုပ်ငန်းအငယ်စားများ ~ သွားသည်။ 许多小企业都破产了。

ဒေဝါလီဖြစ် က၊ <dei wa li phyt> 破产

ဒေဝါလီပွဲ န၊ <dei wa li bwe> 印度人的点灯节

ဒေဝါလီမီးထွန်းပွဲ န၊ <dei wa li mi: htun: bwe> = ဒေဝါလီပွဲ

ဒေဝီ န၊ <dei wi> [巴] ①女神 ②皇后

ဒေဝေါ န၊ <dei waw> [巴]司雨之神

ဒေဝဋ္ဌရာ န၊ <dei wit hs-ra> [巴]仙女